

Aletsha gatihaw

ကျွန်တော်ကျောင်းသွားတဲ့အခါ





Aletsha gaga alaijelu lai.

သားသား ကျောင်းသွားဖို့ ပြင်ဆင်နေပြီ။



Aletsha atzuilai anqwegalulai.

သားသားကို မေမေက ကျောင်းလိုက်ပို့ပေးတယ်။



Aletshazhawhaw apwairai
nqi le laipwaitu guzhu
sitairaw tailaisai lawsaihe.

ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ပုံပြင်နားထောင်ရတာပျော်တယ်။



Aletsha lainqeyaw
apwairainqi kuzhelu lai.

ကျောင်းအားလပ်ချိန်မှာ အဖော်တွေနဲ့ ကစားတယ်။



Nqece laikahaw Anqi Cai
atzi atzitzwa tzalai.

နေ့လည်ကျောင်းဆင်းတော့ သူငယ်ချင်းနဲ့အတူတူ
ထမ်းစားကြတယ်။



Aletsha laikayaw ayirai
atzije taizhawlwa
lawsaijai gahe.

ကျောင်းဆင်းတော့ သူငယ်ချင်းနဲ့အိမ်ပြန်ရတာပျော်တယ်။



Aletsha laikabaiyaw
tzuiparai cawruilulai.

အိမ်ပြန်ရောက်တော့ မေမေ့ကို ကူညီတယ်။



Aletsha zhawhaw atsha
twatwa maikhakha shitiye.

ကျောင်းမှာသင်ခဲ့တဲ့ပုံတွေ ဆွဲကြည့်မယ်ကွာ။



Alezhu cawbai zhaiyahailo
khrav khrav khrav!.

ပြီးတော့ အိပ်ယာဝင်တယ်။ “ခရော့ ခရော့ ခရော့” ။





ဂျက်ဂျရ် (ခ) ပါရာနာဂစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

